



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-  
ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး

**EAAFP MOP10/D1: အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်း  
ဆောင်ရွက်မှု ဆိုင်ရာ ၂၀၁၉-၂၀၂၈ မဟာဗျူဟာစီမံချက်**

**နိဒါန်း**

အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (ငှက်ပျံသန်းရာလမ်းကြောင်း) သည် ရုရှား  
အရှေ့ဖျား စွန်းနှင့် အလက်စကာမှစ၍ တောင်ဘက်တွင် အရှေ့အာရှနှင့် အရှေ့တောင်အာရှတစ်လျှောက်  
ဩစတေးလျ နှင့် နယူးဇီလန်အထိ ရှည်လျားကာ နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပါသည်။ အရှေ့အာရှ-  
ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းသည် ကမ္ဘာတွင် ခြိမ်းခြောက်ခံရသောမျိုးစိတ် ၂၈ မျိုးအပါအဝင်  
မျိုးစိတ်ပေါင်း ၂၅၀ ကျော်တို့၏ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်ကောင်ရေ သန်း ၅၀ ကျော်  
ရွှေ့ပြောင်း ပျံသန်းသည့် ပင်မနေရာ ဖြစ်သည်။ ရေပျော်ငှက်များ ရွှေ့ပြောင်းပျံသန်းသည့် ခရီးစဉ်အတွင်း  
လုံလောက်သော စွမ်းအင်ကို ဖြည့်ဆည်းနိုင်ရေးအတွက် အနားယူရန်နှင့် အစားအစာ အစာ လုံလောက်စွာ  
ရရှိနိုင်သော နေရာကွင်းဆက် အပေါ် မှီခိုကြပါသည်။ ထို့ကြောင့်  
၎င်းတို့ရွှေ့ပြောင်းကျက်စားရာလမ်းကြောင်း ဧရိယာတစ်လျှောက်ရှိ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည်  
ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်းဒေသ များကို ထိန်းသိမ်းကာကွယ်ရန်  
အရေးပါလှပါသည်။

၂၀၀၂ ခုနှစ်၌ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟနန့်ဘတ်တွင် ကျင်းပသော ထာဝစဉ်ညီဖွံ့ဖြိုးတိုးတက်မှု  
ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSSD) တွင် အပြည်ပြည်ဆိုင်ရာရေဝပ်ဒေသများအဖွဲ့အစည်းနှင့်အတူ  
ဂျပန်နှင့် ဩစတေးလျအစိုးရတို့သည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ဩစတေးလျနိုင်ငံတို့အား  
ရွှေ့ပြောင်း ကျက် စားသော ရေပျော်ငှက်များအတွက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသများအား  
ထိန်းသိမ်း၍ ရေရှည် အသုံးပြုနိုင်စေရန် တခမ်းတနားမဟုတ်ဘဲ မိမိသဘော ဆန္ဒအလျောက် ပါဝင်နိုင်သည့်  
ပူးပေါင်းပါဝင်မှုပုံစံ-၂ (Type II Partnership Model) ကို အဆိုပြုခဲ့သည်။ အရှေ့အာရှ-ဩစတြေးလျ  
ငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှု(EAAFP)သည် အာရှ-ပစိဖိတ်ရွှေ့ပြောင်း  
ကျက်စားသောရေပျော်ငှက်များ ထိန်းသိမ်းရေး ကော်မတီ၊ အာရှ-ပစိဖိတ်ရွှေ့ပြောင်းကျက်စားသော  
ရေပျော်ငှက်များ ထိန်းသိမ်းရေး မဟာဗျူဟာ(APMWCS) နှင့် ဘဲငန်း၊ ကြိုးကြာနှင့် ကမ်းခြေငှက်စသည့်  
မျိုးစိတ်ဆိုင်ရာ လုပ်ငန်းစီမံချက်များ၏ အောင်မြင်မှုများအပေါ် အခြေခံပါသည်။ ရွှေ့ပြောင်းကျက်စားသော  
ရေပျော်ငှက်များအတွက် နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်  
မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုပ်ဆောင်ချက်များကို  
ပိုမိုကောင်းမွန်စေသည့် လမ်းညွှန်ချက်များအဖြစ် စတင် ရေးဆွဲခဲ့သည့် ၁၉၉၆ ခုနှစ် မှစ၍ ပံ့ပိုးပေးစွမ်းလျက်  
ရှိပါသည်။



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-  
 ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး  
 ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာအစိုးရများဆိုင်ရာအဖွဲ့အစည်းများနှင့်  
 အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၁ ဦးသည် ပုံစံ-၂ ပူးပေါင်းပါဝင် ဆောင်  
 ရွက်မှုကို အခြေခံ၍ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များ ထိန်းသိမ်းရေးအတွက် အနာဂတ်ဒေသ  
 ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် ကိုရီးယားသမ္မတနိုင်ငံ၊ ဆောဆန် (Seosan) တွင် တွေ့ဆုံခဲ့ကြ  
 ပါသည်။ ဤ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် အစိုးရများ၊ နိုင်ငံတကာအစိုးရများဆိုင်ရာ အဖွဲ့  
 အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်  
 ပေးပြီး ထောင်စုနှစ် ဖွံ့ဖြိုးမှုပန်းတိုင်များ၏ ရည်မှန်းချက်များ ပြည့်မီစေရေး အထောက်အကူပြုနိုင်ရန်  
 သဘောတူညီခဲ့ကြပါသည်။

နိုင်ငံ (၉) နိုင်ငံမှ အစိုးရများ၊ နိုင်ငံတကာ အစိုးရများဆိုင်ရာအဖွဲ့အစည်း (၂) ဖွဲ့နှင့် အစိုးရမဟုတ်သော  
 နိုင်ငံတကာအဖွဲ့အစည်း (၆) ဖွဲ့တို့မှ ပျံသန်းရာလမ်းကြောင်းရှိ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်  
 အကောင်ရေတို့အား ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြပြီး အရှေ့အာရှ-  
 ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၆ ခုနှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှား  
 နိုင်ငံ၊ ဘိုက္ကွံ သဘောတူညီခဲ့ပါသည်။

ယနေ့အထိ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ/အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့ ဖြစ်ပြီး ယင်းတို့တွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ  
 အစိုးရများ၊ နိုင်ငံတကာ အစိုးရများဆိုင်ရာအဖွဲ့အစည်း (၈) ဖွဲ့၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း  
 (၁၀) ဖွဲ့နှင့် မိတ်ဖက်ကော်ပိုရေးရှင်းအဖွဲ့ (၁) ဖွဲ့တို့ ပါဝင်ပါသည်။

**နိုင်ငံတကာရေပျော်ငှက်ထိန်းသိမ်းရေး ကြိုးပမ်း ဆောင်ရွက်ချက်များ**

ရေရှည်တည်တံ့သောဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေး  
 ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များ ၏ နယ်မြေကွန်ယက်အားတည်ဆောက်ခြင်းအား  
 မြှင့်တင်ခြင်းနှင့် ဒေသအဆင့် စွမ်းဆောင်ရည်မြှင့်တင် ခြင်းသည်  
 ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များ၏ ထိန်းသိမ်းရေးအခြေအနေကို မြှင့်တင်ပေးနိုင် ကြောင်း  
 ပူးပေါင်းဆောင်ရွက်မှု အချက်အလက်များအရ အသိအမှတ်ပြုနိုင်ပါသည်။ ပျံသန်းရာလမ်းကြောင်း  
 တစ်လျှောက် ချဉ်းကပ်မှုပုံစံသည် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်မျိုးစိတ်များ ထိန်းသိမ်းရေး အခြေ  
 အနေအား မြှင့်တင်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှတစ်ဆင့်  
 ဖော်ပြလျက်ရှိပါသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် ရမ်ဘာကွန်ဗင်းရှင်း၊ ရွှေ့ပြောင်းကျက်စားသောမျိုးစိတ်များဆိုင်ရာ  
 ကွန်ဗင်းရှင်း၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (ဆုံးဖြတ်ချက် ၇.၄ နှင့် ၇.၂၈)၊ UNDP နှင့် UNEP စီမံကိန်း  
 ဦးစားပေးသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များ၊ တတိယမြောက်ကမ္ဘာ့ရေဖိုရမ်တွင်စုစည်းတင်ပြခဲ့သော

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး UNEP ရေမူဝါဒနှင့် ဆောင်ရွက်ချက်များဆိုင်ရာအချက်အလက်များ အစရှိသဖြင့် နိုင်ငံတကာအစိုးရများ ဆိုင်ရာ သဘောတူညီချက်များနှင့် အခြားနိုင်ငံတကာမူဘောင်များ အကောင်အထည်ဖော်ခြင်းကို ကူညီပံ့ပိုးပေးသည်။ ဆုံးဖြတ်ချက် ၉.၇ တွင် ဖော်ပြထားသည့်အတိုင်း ရမ်ဆာကွန်ဗင်းရှင်း မူဘောင်အတွင်းတွင် ဒေသတွင်း ပဏာမခြေလှမ်းအဖြစ် ဤမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအား အတည်ပြုတင်သွင်းနိုင်ခဲ့ခြင်းသည် ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၏ အရေးပါမှုကို သိသာထင်ဟပ်စေသည့် အသိအမှတ်ပြုမှုပင် ဖြစ်သည်။

**ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသအားကာကွယ်မည့် မဟာဗျူဟာ စီမံချက်**

ပြီးခဲ့သည့် ၁၂ နှစ်ကျော်အတွင်း EAAF မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၇-၂၀၁၁ နှင့် ၂၀၁၂-၂၀၁၇ စီမံချက်များဖြင့် အကောင်အထည်ဖော်ခဲ့သည်။

ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းနေရင်းဒေသများသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင် မြန်ဆန်သော လူဦးရေတိုးပွားမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖိအားသက်ရောက်မှု တိုးပွားလျက်ရှိရာ ယင်းဖိအားများကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ရန် EAAFP မဟာဗျူဟာစီမံချက် (၂၀၁၉-၂၀၂၈) ကို ပြုစုခဲ့ခြင်းဖြစ်ပါသည်။

မဟာဗျူဟာစီမံချက်သည် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်ကောင်ရေအား တည်တံ့စေရန် လိုအပ်သော နေရင်းဒေသများ၏ အရည်အသွေးအဆင့်အတန်း ကောင်းမွန်စေရန်နှင့် နေရင်းဒေသများကို မျှဝေ အသုံးပြုနေသည့် ဒေသခံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းစေရေးအတွက် အရေးပါပါသည်။

မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာတမ်းမှ ကိုးကားထားသည့်အတိုင်း EAAF မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အောက်ပါအတိုင်းဖြစ်သည်-

- **ရည်ရွယ်ချက်** - ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများကို ထိန်းသိမ်း ရန် အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်၊ ဘေးမဲ့တော/ ကွန်ယက်နယ်မြေအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ တကာပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များ၊ နည်းပညာပိုင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၊ စက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-  
ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး

ဒေသခံပြည်သူများ စသည့် ဆက်စပ် ပတ်သက်သူများအကြား အပြန်အလှန်ဆွေးနွေးမှုနှင့်  
ပူးပေါင်းဆောင်ရွက်မှုတို့အား မြှင့်တင်ရန် ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်ထိန်းသိမ်းမှု  
မူဘောင်တစ်ရပ် ပေါ်ထွက်လာစေရန်၊

- **ပန်းတိုင်** - အရှေ့အာရှ - ဩစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက် ရွှေ့ပြောင်း  
ကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများကို ဖော်ထုတ်ပြီး လူသားနှင့် ဇီဝမျိုးစုံ  
မျိုးကွဲ အကျိုးစီးပွားအတွက် ထိန်းသိမ်းကြောင်း သိမြင်စေရန်၊

**EAAFP မဟာဗျူဟာစီမံချက်၂၀၁၉-၂၀၂၈ ခုနှစ်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်**

အရှေ့အာရှ-ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ  
စီမံချက် (၂၀၁၉-၂၀၂၈) ၏ ရည်ရွယ်ချက်နှင့်ပန်းတိုင်သည် ပူးပေါင်းဆောင်ရွက်မှုစာတမ်း၏ ရည်ရွယ်ချက်  
နှင့်ပန်းတိုင်ကိုအတိုင်း ဖြစ်သည်။ ၎င်းသည် ယခင်စီမံချက် (၂၀၀၇-၂၀၁၁ နှင့် ၂၀၁၂-၂၀၁၈) နှစ်ခုတွင်  
ဆောင်ရွက်ပြီးသောကြိုးပမ်းမှုများကို ထင်ဟပ်ပေါ်လွင်စေသော်လည်း နောင် ၁၀ နှစ်တွင် ရရှိလာမည့်  
သိသာ ထင်ရှားသောရလဒ်များနှင့်အတူ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များအား အခြေခံ၍  
ပြည့်မီ စေရန် ရည်ရွယ်သည်။

**EAAFP မဟာဗျူဟာစီမံချက် (၂၀၁၉ -၂၀၂၈) ၏ ဖွဲ့စည်းပုံ**

ပူးပေါင်းဆောင်ရွက်မှုစာတမ်းတွင် ဖော်ပြထားသော အောက်ပါရည်မှန်းချက် ငါးချက်သည် ၁၀-နှစ်တာ  
မဟာ ဗျူဟာမြောက်လားရာများဆီ ဦးတည်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို  
အထောက်အကူပြုမည့် EAAFP မဟာဗျူဟာစီမံချက် (၂၀၁၉ - ၂၀၂၈) ပေါ်ထွက်လာစေရေး  
လမ်းညွှန်ထားပါသည်-

EAAF ပူးပေါင်းဆောင်ရွက်မှုစာတမ်းတွင် ကိုးကားထားသည့်အတိုင်း  
မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်မှန်းချက် ငါးချက်မှာ -

**ရည်မှန်းချက် ၁** - အာရှပစိဖိတ် ဆောင်းခိုရေပျော်ငှက်များ ထိန်းသိမ်းမှုမဟာဗျူဟာ  
(APMWCS) ၏ ကွန်ယက်အောင်မြင်မှုများမှ ဆင့်ပွား၍ အရှေ့အာရှ-  
ဩစတြေးလျ ငှက်ပျံ သန်းရာလမ်းကြောင်းတစ်လျှောက်ရှိ  
ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက် များ ထိန်းသိမ်းရေးအတွက်  
နိုင်ငံတကာအဆင့် အရေးပါသောနယ်မြေ ကွန်ယက်များ ဖွဲ့စည်းနိုင်ရန်၊

**ရည်မှန်းချက် ၂** - ဆောင်းခိုရေပျော်ငှက်များနှင့် ၎င်းတို့ကျက်စားရာနေရင်းဒေသများ၏ တန်ဖိုး  
များနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် ဆက်သွယ်ခြင်း၊ အသိပညာပေးခြင်းနှင့်  
သိမြင်နိုးကြားမှု တိုးမြှင့်ရန်၊

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး

**ရည်မှန်းချက် ၃** - ငှက်ပျံသန်းရာလမ်းကြောင်းဆိုင်ရာ သုတေသနနှင့် စောင့်ကြည့်လေ့လာမှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်း ဒေသများဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုဖလှယ်ခြင်းဖြင့် အသိပညာ စုဆောင်းတည်ဆောက်ရန်၊

**ရည်မှန်းချက် ၄** - သဘာဝသယံဇာတအရင်းအမြစ်ဆိုင်ရာ စီမံအုပ်ချုပ်သူများ၊ ဆုံးဖြတ်ချက်ချသူ များနှင့် ဒေသခံဆက်စပ်ပတ်သက်သူများ၏ နေရင်းဒေသနှင့် ရေပျော်ငှက် စီမံခန့်ခွဲရေး စွမ်းဆောင်ရည်များ မြှင့်တင်ရန်၊

**ရည်မှန်းချက် ၅** - ဆောင်းခိုရေပျော်ငှက်များထိန်းသိမ်းရေး အခြေအနေကို တိုးမြှင့်ရန် အထူး သဖြင့် ဦးစားပေးမျိုးစိတ်များ၊ နေရင်းဒေသများဆိုင်ရာ ပျံသန်းရာလမ်းကြောင်း တစ်လျှောက် ထိန်းသိမ်းရေးချဉ်းကပ်မှုပုံစံများ ပေါ်ထွက်လာစေရန်။

စီမံချက်သည် အဖွဲ့ဝင်နိုင်ငံ/အဖွဲ့အစည်းများ၊ အတွင်းရေးမှူးရုံးနှင့် EAAFP ၏ အဖွဲ့အစည်းများ (အုပ်ချုပ် လုပ်ကိုင်မှုကော်မတီ၊ ဘဏ္ဍာရေးကော်မတီခွဲ၊ နည်းပညာဆိုင်ရာကော်မတီခွဲ၊ လုပ်ငန်းအဖွဲ့များနှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ) အနေဖြင့် EAAF ရှိ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်း ဒေသများအား ထိန်းသိမ်း၍ ရေရှည်တည်တံ့သော စီမံအုပ်ချုပ်မှုကို အကောင်အထည်ဖော်ရာ၌ ချိတ်ဆက်မှု ရှိပြီး မဟာဗျူဟာမြောက်သော မူဘောင်တစ်ရပ်အဖြစ် လမ်းညွှန်ပေးပါသည်။

နိုင်ငံတကာအဆင့်အရေးပါသောရေဝပ်ဒေသများ၏ ချိတ်ဆက်မှုအား ရေရှည်အနာဂတ်ကာလတွင် သိမှတ်ပြီး ရေရှည်စီမံ ဆောင်ရွက်မှုရှိစေရေး အရှေ့အာရှ-ဩစတြေးလျဒေသ(EAA)တွင် နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသနယ်မြေများကွန်ယက်ဖွဲ့စည်းနိုင်ရန်မှာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏အနှစ်သာရ ဖြစ်ပါသည်။ EAA ပျံသန်းရာလမ်းကြောင်း တစ်လျှောက်တွင် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်အုပ်စုများသည် ၎င်းတို့ဇီဝစက်ဝန်းများ ပြီးမြောက်နိုင်စေရန် ဤနယ်မြေများ၏ ကွင်းဆက်အပေါ် မူတည်သည်။ EAA ပျံသန်းရာလမ်းကြောင်း တစ်လျှောက်ရှိ ဆောင်းခိုရေပျော်ငှက်များ ထိန်းသိမ်းရေးနှင့် ရေရှည်စီမံခန့်ခွဲရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက်လည်း ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုရေပျော်ငှက်များ ဆိုင်ရာ အသိပညာနှင့် ထိန်းသိမ်းရေးသိမြင်နိုးကြားမှု တိုးမြှင့်စေသည့် လုပ်ဆောင်ချက်များကို ဤမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှ ကူညီ ပံ့ပိုးပေးသည်။

မဟာဗျူဟာစီမံချက်သည် EAAF မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာတမ်းမှ ထုတ်နုတ်ထားသော ရည်မှန်းချက် ငါးချက်ကို လုပ်ဆောင်သည့် မူဘောင်ဖြစ်သည်။ ရည်မှန်းချက်တစ်ချက်ချင်းစီအောက်တွင်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး သက်ဆိုင်ရာ အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ်နယ်ပယ်များ (Key Result Areas - KRA) ၊ ၎င်းတို့ကို ညွှန်းဆိုသော အထောက်အထားများ (Indicators)၊ အတည်ပြုသည့်နည်းလမ်းများ (Means of Verification) နှင့် အစီရင်ခံခြင်း ဆောင်ရွက်ရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ (Reporting Entity) ချမှတ်ကာ ကျယ်ပြန့်သော မဟာဗျူဟာ ဦးတည်ချက်များကို ဖော်ပြထားသည်။

ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများအတွက် ပိုမိုကောင်းမွန်ပြီး ရေရှည် တည်မြဲသောရလဒ်များအား ၂၀၁၉-၂၀၂၈ ခုနှစ်ကာလအတွင်း ရရှိစေရန် အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ် နယ်ပယ်များကို မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်အဖြစ် အသုံးပြုနိုင်ပါသည်။

**အကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း**

လုပ်ငန်းများအကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ မိတ်ဖက်အဖွဲ့များအစည်းအဝေး (Meeting of Partners - MoP) ၌ အဖွဲ့ဝင်နိုင်ငံ/ အဖွဲ့အစည်းများ၏ တင်ပြချက်သည် မဟာဗျူဟာစီမံချက်အား အကောင်အထည်ဖော်မှု၏တိုးတက်မှုအခြေအနေကို ဆန်းစစ်ရာ၌ အရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည့် လုပ်ငန်းဆောင်ရွက်မှုများကို စုစည်း၍ အတွင်းရေးမှူး ချုပ်မှ ခြုံငုံသုံးသပ်နိုင်ရန် MoP အစည်းအဝေး မတိုင်မီ အချက်အလက်များ ကြိုတင်ရရှိရန်လည်း လိုအပ်ပါသည်။

အဓိကအကျိုးရလဒ်ဖြစ်ထွန်းမှုရှိသောနယ်ပယ်များနှင့် ၎င်းတို့ကို ညွှန်းဆိုသည့်အထောက်အထားတို့နှင့် ပတ် သက်၍ တိုးတက်မှုများကို သိရှိနိုင်စေရန် မဟာဗျူဟာစီမံချက်ကို ကာလအပိုင်းအခြားအလိုက် လိုအပ်သလို ပြန်လည်ဆန်းစစ်သွားမည်ဖြစ်သည်။ သို့ရာတွင် မဟာဗျူဟာ စီမံချက်မှာ ၎င်းသက်တမ်းကာလတစ်လျှောက် လုံးအတွက် အကျိုးဝင်သည်ဖြစ်ရာ EAAFP လုပ်ငန်းဆောင်တာများ၏ ရေရှည်လည်ပတ်မှုကိုသာ ခြုံငုံမိစေရန် ရည်ရွယ်ထားပါသည်။

မဟာဗျူဟာစီမံချက်နှင့် အဖွဲ့ဝင်နိုင်ငံ/အဖွဲ့အစည်းများ၏တင်ပြချက်တို့သည် မဟာဗျူဟာစီမံချက်ပါ KRA တိုးတက်မှုများအပေါ် အစီရင်ခံစာပြုစုရန်နှင့် ဆန်းစစ်ရန်ကို လွယ်ကူစေမည် ဖြစ်သည်။ ဤမဟာဗျူဟာ စီမံချက်ကို အဖွဲ့ဝင်နိုင်ငံ/ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတွင်း ၎င်းတို့ကိုယ်ပိုင် အကောင်အထည်ဖော်မှု အစီအမံများချမှတ်ကာ ဆောင်ရွက်ရန် ဖြစ်ပါသည်။

ထို့အပြင် မဟာဗျူဟာစီမံချက်နှင့်အညီ အတွင်းရေးမှူးရုံး၏လုပ်ငန်းအစီအစဉ်ကိုလည်း ပြင်ဆင်ရေးဆွဲ သွားမည် ဖြစ်ပါသည်။ အချိန်၊ ရန်ပုံငွေလိုအပ်ချက်နှင့် ဆောင်ရွက်ရန်တာဝန်ရှိ ပုဂ္ဂိုလ်များကဲ့သို့သော တိုင်းတာ ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များ ရှင်းလင်းစေရန် အတွင်းရေးမှူးရုံး၏ လုပ်ငန်း အစီအစဉ်သည် မဟာဗျူဟာစီမံချက်ပါ KRA များနှင့် ချိတ်ဆက် ဖော်ပြပေးထားပါသည်။ မဟာဗျူဟာ စီမံချက်အရ EAAFP အနေဖြင့် လုပ်ငန်းဆောင်တာများ ရေရှည်ကာလကိုကြည့်ကာ ဆက်လက်





၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး လည်ပတ်စဉ်တွင် MOP အစည်းအဝေးအား လိုအပ်သည်ဟု ယူဆသည့်အခါအတိုင်း အတွင်းရေးမှူးရုံး၏ လုပ်ငန်းအစီအစဉ်ကို ပုံမှန် ပြန်လည်စစ်ဆေးနိုင်သည်။

၁၀-နှစ်တာကာလအတွင်း MoP အစည်းအဝေးများကျင်းပခြင်းဖြင့် မဟာဗျူဟာစီမံချက် အကောင်အထည် ဖော်သည့်သတင်းအချက်အလက်များကို အစီရင်ခံစာပုံစံအတိုင်း ဖြည့်စွက်စေကာဆန်းစစ်သွားမည် ဖြစ်သည်။

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းအားစုရင်းမြစ်အစီအစဉ်**

EAAFP မဟာဗျူဟာစီမံချက် (၂၀၁၉-၂၀၂၈) သည် EAAFP ကို လက်တွေ့ကျကျ အသင့်တော်ဆုံး အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်။ ငွေအားနှင့်လူအားနှစ်ရပ်လုံး သင့်လျော်လုံလောက်မှသာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သောရင်းမြစ်များရရှိမှုသည် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ဦးစားပေး စဉ်းစားသည့်အချက် ဖြစ်သည်။

မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းအားစုရင်းမြစ်အစီအစဉ်သည် ၁၀ နှစ်သက်တမ်းကာလအတွင်း မဟာဗျူဟာစီမံချက်နှင့် CEPA လုပ်ငန်းစီမံချက်တို့တွင် ပါဝင်သော သဘောတူညီထားသည့်လုပ်ငန်းများနှင့် အခြား ဦးစား ပေး လုပ်ငန်းတို့တွင် ရန်ပုံငွေထောက်ပံ့ပေးနိုင်ရေး အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ စွမ်းအားစုရင်းမြစ်အစီအစဉ်တွင် မဟာဗျူဟာစီမံချက်အတွက် ရန်ပုံငွေပံ့ပိုးခြင်းကို ဦးစားပေးအဖြစ် ထားရှိသွားမည် ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာကော်မတီခွဲသည် အတွင်းရေးမှူးရုံးနှင့်ပူးပေါင်းကာ အဓိက တာဝန်အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



**EAAFP ၂၀၁၉ - ၂၀၂၈ မဟာဗျူဟာစီမံချက်၏ အသေးစိတ်အကြောင်းအရာများ**

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် ၁** - အာရှပစိဖိတ် ဆောင်းခိုရေပျော်ငှက်များ ထိန်းသိမ်းမှုမဟာဗျူဟာ (APMWCS) ၏ ကွန်ယက်အောင်မြင်မှုများမှ ဆင့်ပွား၍ ရေရှည်တည်တံ့သော စီမံအုပ်ချုပ်မှုအတွက် လုံလောက်၍ ထိရောက်မှုရှိသော နယ်မြေများကွန်ယက် တည်ထောင်နိုင်သည်အထိ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်ရှိ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များထိန်းသိမ်းရေးအတွက် နိုင်ငံတကာအဆင့် အရေးပါသောနယ်မြေကွန်ယက်များ ဖွဲ့စည်းနိုင်ရန်၊

အဖွဲ့ဝင်နိုင်ငံများသည် ပျံသန်းရာလမ်းကြောင်းနယ်မြေကွန်ယက်အား အရေအတွက်အားဖြင့် သိသာထင်ရှားမှုရှိစွာ တည်ဆောက်လာကြပါသည်။ ရွှေ့ပြောင်း ကျက်စားသောရေပျော်ငှက်များအတွက် ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ယက်နယ်မြေများကို နိုင်ငံတကာအဆင့်အရေးပါသောဒေသများဖြစ်အောင် စီမံဆောင်ရွက် လျက် ရှိပါသည်။ နိုင်ငံတကာအဆင့်အရေးပါသောနယ်မြေများတွင် ဆိုးရွားသော ထိခိုက်မှုများရှောင်ကြဉ်ခြင်းဖြင့် ထင်ရှားသောတိုးတက်မှုကို လုပ်ဆောင်လာကြသည်။

ပျံသန်းရာလမ်းကြောင်းကွန်ယက်နယ်မြေများအတွင်း/

အနီးဝန်းကျင်တို့နှင့်

အခြားနိုင်ငံတကာအဆင့်အရေးပါသောရေပျော်ငှက်နယ်မြေများတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သို့မဟုတ် အလားတူအဖွဲ့အစည်းတို့၏ စံချိန်စံညွှန်းကဲ့သို့သော နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုလာကြပါသည်။ နိုင်ငံအဆင့်နှင့် နယ်မြေ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း တိုးတက်လာသည်။ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ယက်နယ်မြေအဖြစ် သတ်မှတ်ခံရခြင်းသည် ရွှေ့ပြောင်း ကျက်စားသော ရေပျော်ငှက်များအတွက် နိုင်ငံတကာအရေးပါသောနယ်မြေများအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း သိမြင် လာကြပါသည်။ ပျံသန်းရာလမ်းကြောင်းနယ်မြေကွန်ယက်သည် ဒေသခံပြည်သူများနှင့် နယ်မြေစီမံအုပ်ချုပ်မှုတို့အား အကျိုးကျေးဇူးများ ပေးစွမ်းလျက် ရှိပါသည်။

အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ်နယ်ပယ်များ	၎င်းတို့ကို ညွှန်းဆိုသောအထောက်အထားများ	အတည်ပြုသည့်နည်းလမ်း များ	ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း
KRA ၁-၁။ ဆောင်းခိုရေပျော်ငှက်များအတွက်	ညွှန်းဆိုချက် ၁-၁-၁။ ပျံသန်းရာလမ်းကြောင်း	အဖွဲ့ဝင်နိုင်ငံ/ အဖွဲ့အစည်း	အဖွဲ့ဝင်နိုင်ငံ/



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒေသမကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<p><b>သဘာဝ ထိန်းသိမ်းရေးနယ်မြေမဟုတ်သည့် ကွန်ယက်နယ်မြေ များအပါအဝင် ဘက်စုံလွှမ်းခြုံပြီး ချိတ်ဆက်မှုရှိသည့် ငှက်ပျံသန်းရာလမ်းကြောင်းနယ်မြေများ ကွန်ယက် ဖွဲ့စည်းခြင်း</b></p>	<p>နယ်မြေကွန်ယက်ကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များ ထိန်းသိမ်းရေးအတွက် မဟာဗျူဟာမြောက် နိုင်ငံတကာအဆင့် အရေးပါသောနယ်မြေ အနည်းဆုံး နောက်ထပ် ၄၀ ခု ထည့်သွင်းနိုင်ရမည်။ ယင်းတို့ အနက် အချို့သောနေရာများသည် သဘာဝထိန်းသိမ်း ရေးနယ်မြေ ဖြစ်ရန် မလိုအပ်ပါ။</p>	<p>များ၏ အစီရင်ခံစာများ၊ နောက်ဆက်တွဲ ၅ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုစာတမ်း</p>	<p>အဖွဲ့အစည်းများ အားလုံး</p>
<p><b>KRA ၁-၂။ EAAFP အား နိုင်ငံအဆင့်နှင့် ဒေသအဆင့် ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံအဆင့်နှင့် နယ်မြေတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း</b></p>	<p>ညွှန်းဆိုချက် ၁-၂-၁။ နိုင်ငံအဆင့်နှင့် နယ်မြေ တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် တည်ထောင်ခြင်းနှင့် လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းညွှန် ချက်များ ပြုစု၍ နှစ်ဘက်သဘောတူညီမှု ရှိရမည်။</p>	<p>လမ်းညွှန်ချက်များ</p>	<p>အတွင်းရေးမှူးရုံး၊ အဖွဲ့ဝင်နိုင်ငံများ</p>
	<p>ညွှန်းဆိုချက် ၁-၂-၂။ အစိုးရအဖွဲ့ဝင်နိုင်ငံများ၏ အနည်းဆုံး ၅၀% သည် ငှက်ပျံသန်းရာ လမ်းကြောင်း ကွန်ယက်နယ်မြေ အနည်းဆုံး ၅၀% နှင့် စပ်လျဉ်း၍ တက်ကြွသော နိုင်ငံအဆင့်နှင့် ဒေသအဆင့် ပူးပေါင်း ဆောင်ရွက်မှု ရှိရမည် ဖြစ်ပါသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး</p>
<p><b>KRA ၁-၃။ ပျံသန်းရာလမ်းကြောင်းကွန်ယက်နယ်မြေ များကို ဒေသခံအစုအဖွဲ့များမှ တန်ဖိုးထား၍ ရေရှည် တည်တံ့စွာ စီမံအုပ်ချုပ်ခြင်း</b></p>	<p>ညွှန်းဆိုချက် ၁-၃-၁။ ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေ၏ အနည်းဆုံး ၅၀% တွင် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်းဒေသများထိန်းသိမ်းရေးဆိုင်ရာ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ</p>	<p>အဖွဲ့ဝင်နိုင်ငံများ</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



	<p>သီးခြား ရည်မှန်းချက်များကို ပြည့်မီစေပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ ရေးဆွဲထားပြီး ဖြစ်ရမည်။ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များတွင် ဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်မှုလုပ်ငန်းများ ပါဝင်ရမည် ဖြစ်၍ သက်ဆိုင်ရာအေဂျင်စီများ၏ အတည်ပြု ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ရမည်။</p>		
	<p>ညွှန်းဆိုချက် ၁-၃-၂။ ပျံသန်းရာလမ်းကြောင်းနယ်မြေ ၏ အနည်းဆုံး ၅၀% သည် ပျံသန်းရာလမ်းကြောင်း နယ်မြေကွန်ယက်ကို EAAF ရှိ ဆောင်းခို ရေပျော်ငှက်နှင့် ၎င်းတို့နေရင်းဒေသများထိန်းသိမ်းရေးဆိုင်ရာ အမှတ်အသားတစ်ခုအဖြစ် အသိအမှတ်ပြုကြသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အတွင်းရေးမှူးချုပ်ရုံး၏ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး</p>
	<p>ညွှန်းဆိုချက် ၁-၃-၃။ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် ကွန်ယက်နယ်မြေအတွင်း/ အနီးဝန်းကျင်နှင့် အခြားနိုင်ငံတကာအဆင့်အရေးပါသောရေပျော်ငှက်နယ်မြေ တို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံ တကာစံချိန်စံညွှန်းများ (IFC သို့မဟုတ် အလားတူ) နှင့်အညီ လိုက်နာဆောင်ရွက်ကြသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အကဲဖြတ်စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့</p>	<p>အဖွဲ့ဝင်နိုင်ငံများ</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<p><b>KRA ၁-၄။ သင့်လျော်သည့်နေရာများတွင် ဒေသခံများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်းကို အထောက်အကူပြုရန် ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေများအား ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် အသုံးပြုခြင်း</b></p>	<p>ညွှန်းဆိုချက် ၁-၄-၁။ ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေများရှိ ဒေသခံများသည် အခြေခံ စားဝတ်နေရေးအတွက် နယ်မြေ၏သဘာဝ သယံဇာတအရင်းအမြစ်များ အပေါ် မှီခိုရသည့်အခါ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများအပေါ် ဆိုးရွားသော အကျိုး သက်ရောက်မှုများမရှိစေဘဲ ဆောင်ရွက်ခြင်း ဖြစ်သည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ</p>	<p>အတွင်းရေးမှူးရုံးအဖွဲ့ ဝင်နိုင်ငံများ</p>
<p><b>KRA ၁-၅။ ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေ များကို ခြိမ်းခြောက်နိုင်သည့် လုပ်ဆောင်ချက်များအား တုံ့ပြန်ရာ၌ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်တွင်းအကျိုး ဆက်စပ်ပတ်သက်သူများကို ထည့်သွင်းခြင်း</b></p>	<p>ညွှန်းဆိုချက် ၁-၅-၁။ ပျံသန်းရာလမ်းကြောင်းကွန်ယက် နယ်မြေများအပေါ် သက်ရောက်သည့် ခြိမ်းခြောက်မှု များကို တုံ့ပြန်ရာတွင် EAAFP အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပသော အစည်းအဝေးများ၊ ပွဲများ ၏ ပါဝင်တက်ရောက်သူ များဖြင့် ဖော်ပြနိုင်ပါသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံ စာများ၊ သက်ဆိုင်ရာအလုပ် အမှုဆောင်အဖွဲ့နှင့် လုပ်ငန်း အဖွဲ့တို့၏ အစီရင်ခံစာများ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့များနှင့် လုပ်ငန်းဆောင်ရွက် ရေးအဖွဲ့များ</p>
<p><b>KRA ၁-၆။ EAAFP ညီအစ်မချစ်ကြည်ရေးနယ်မြေများ မြှင့်တင်ခြင်း အစီအစဉ်အား</b></p>	<p>ညွှန်းဆိုချက် ၁-၆-၁။ အနည်းဆုံး EAAFP ညီအစ်မ ချစ်ကြည်ရေးနယ်မြေများ ချိတ်ဆက်မှုငါးခု အသစ် ထွက်ပေါ်စေရမည်။</p>	<p>အဖွဲ့ဝင်နိုင်ငံနှင့် အတွင်းရေးမှူးရုံးတို့၏ အစီရင်ခံစာများ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး</p>
<p><b>KRA ၁-၇။ EAAFP အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြင့် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်းဒေသများအတွက်</b></p>	<p>ညွှန်းဆိုချက် ၁-၇-၁။ အဖွဲ့ဝင်အရေအတွက် တိုးတက် လာသည်။</p>	<p>မိတ်ဖက်ပူးပေါင်းဆောင်ရွက် မှုစာတမ်း၏ နောက်ဆက်တွဲ ၁</p>	<p>အုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ၊ အတွင်းရေးမှူးရုံး</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<p><b>ပိုမိုကောင်းမွန်သောရလဒ်များ</b> <b>တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း</b></p>			
--	--	--	--

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် ၂** - ဆောင်းခိုရေပျော်ငှက်များနှင့် ၎င်းတို့ကျက်စားရာနေရင်းဒေသများ၏ တန်ဖိုးများနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် ဆက်သွယ်ခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်းနှင့် သိမြင်နိုးကြားမှု (CEPA) တိုးမြှင့်ရန်

အဖွဲ့ဝင်နိုင်ငံများသည် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများထိန်းသိမ်းရေးအတွက် CEPA လုပ်ငန်းများ၌ ဆက်စပ်ပတ်သက်သူများ ပါဝင်မှု၏ အရေးပါပုံကို နားလည်သိရှိကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ထိရောက်သောဆက်သွယ်ခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်းနှင့် သိမြင်နိုးကြားမှုမြှင့်တင်ခြင်း လုပ်ငန်းများ ကို စီမံချက်များ ရေးဆွဲကာ တက်ကြွစွာ အကောင်အထည်ဖော်လျက် ရှိပြီး ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များအား ထိရောက်စွာ ထိန်းသိမ်းရေးနှင့် ၎င်းတို့နေထိုင်ရာနေရာများရေရှည်တည်တံ့စွာစီမံအုပ်ချုပ်ရေး ဖြစ်စေရန် စတင်မိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ဒေသခံလူမှုအဖွဲ့အစည်းများပါဝင်သည့် ရေဝပ်ဒေသစောင့်ကြည့်စီမံအုပ်ချုပ်ခြင်းအား ရေရှည်ပံ့ပိုးကူညီဆောင်ရွက်နိုင်မှသာလျှင် ၎င်းအား အောင်မြင်မှုရှိစေမည်။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ CEPA လုပ်ငန်းများမှတစ်ဆင့် သတင်းအချက်အလက်၊ တတ်ကျွမ်းမှုများနှင့် အသိပညာ (အလေ့အကျင့်ကောင်းများဖြစ်သော မိရိုးဖလာအစဉ်အဆက် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတ အပါအဝင်) ကို ဖြန့်ဝေရန် ပျံသန်းရာလမ်းကြောင်းဆိုင်ရာ အသိပညာကွန်ယက်ကို တိုးချဲ့လုပ်ဆောင်သည်။

<p><b>အဓိကအကျိုးဖြစ်ထွန်းမှု</b> <b>ရလဒ်နယ်ပယ်များ</b></p>	<p><b>၎င်းတို့ကို</b> <b>ညွှန်းဆိုသောအထောက်အထားများ</b></p>	<p><b>အတည်ပြုသည့်နည်းလမ်းများ</b></p>	<p><b>ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်/</b> <b>အဖွဲ့အစည်း</b></p>
<p><b>KRA ၂-၁။ EAAFP CEPA လုပ်ငန်း</b> <b>စီမံချက် (၂၀၁၉ - ၂၀၂၄) ပါ</b> <b>လုပ်ငန်းများ အောင်မြင်မှု</b></p>	<p>ညွှန်းဆိုချက် ၂-၁။ EAAFP အား အသိပေး အကြောင်းကြားနိုင်ရန် CEPA လုပ်ငန်းစီမံချက်ကို လိုအပ်သလို</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ လုပ်ငန်းအဖွဲ့ (WG)၊ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ (TF) နှင့်</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ WG ၊ TF နှင့် အတွင်းရေးမှူးရုံး</p>



	အကဲဖြတ် ဆန်းစစ်၍ မွမ်းမံပြင်ဆင်သည်။	အတွင်းရေးမှူးရုံးတို့၏ အစီရင်ခံစာများ	
--	-------------------------------------	---------------------------------------	--

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် ၃** - ငှက်ပျံသန်းရာလမ်းကြောင်းဆိုင်ရာ သုတေသနနှင့် စောင့်ကြည့်လေ့လာမှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်း ဒေသများဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုဖလှယ်ခြင်းဖြင့် အသိပညာ စုဆောင်းတည်ဆောက်ရန်

အဖွဲ့ဝင်နိုင်ငံများ၊ လုပ်ငန်းအဖွဲ့များနှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များသည် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများထိန်းသိမ်းရေးတို့နှင့် ပတ်သက်၍ ရာသီဥတုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုများနှင့် ရေရှည်တည်တံ့စွာအသုံးပြုခြင်းဆိုင်ရာ အသိပညာဗဟုသုတတို့ကို ဖြန့်ဝေပေးသည့် ထိရောက်သော အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ကြသည်။ သုတေသနအစီအစဉ်များသည် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့စွာစီမံအုပ်ချုပ်ရေး (အထူးသဖြင့် ဒေသခံများ၏ စားဝတ်နေရေး အကျိုးခံစားခွင့်အတွက် သယံဇာတအရင်းအမြစ်များအပေါ် ရေရှည်တည်တံ့စွာအသုံးပြုခြင်း) အတွက် သင့်တော်၍ တန်ဖိုး ရှိသော အကူအညီ ဖြစ်စေပါသည်။

သုတေသနလုပ်ဆောင်ချက်များနှင့် အကြောင်းအရာလေ့လာမှုများမှတစ်ဆင့် ရရှိလာသော မိရိုးဖလာအစဉ်အလာနှင့် ဒေသဆိုင်ရာအသိပညာဗဟုသုတနှင့် သတင်းအချက်အလက်များကို လေ့လာဖော်ထုတ် အသုံးပြုပြီး ယင်းရလဒ်များကို ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများ ထိန်းသိမ်းခြင်းတွင် မျှဝေအသုံးပြုရန် ဖြစ်သည်။ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များအတွက် နိုင်ငံတကာအဆင့်အရေးပါသောနယ်မြေများစာရင်းကို ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းအတွက် ဦးစားပေး၍ မွမ်းမံပြင်ဆင်သွားမည် ဖြစ်ပါသည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရေပျော်ငှက်ကောင်ရေ အတက်အကျနှင့် ပျံ့နှံ့နေထိုင်မှုဆိုင်ရာ အချက် အလက်များကို မြှင့်တင်သွားမည်ဖြစ်သည်။ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများထိန်းသိမ်းရေးကို လျော့ကျစေသော အကြောင်းရင်း များအား ဖော်ထုတ်ဖြေရှင်းလျက် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ အထောက်အကူပြုရန် ပြည်သူလူထုပူးပေါင်းပါဝင်သော သိပ္ပံအခြေပြု စောင့်ကြည့်လေ့လာခြင်းကို နည်းလမ်းတစ်ခုအဖြစ် တန်ဖိုးထားအသုံးပြုမည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒေသမကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ်နယ်ပယ်များ	၎င်းတို့ကို ညွှန်းဆိုသောအထောက်အထားများ	အတည်ပြုသည့်နည်းလမ်းများ	ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း
<b>KRA ၃-၁ ။ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများ ၏ အခြေအနေကို ဆန်းစစ်ရန် နိုင်ငံအဆင့် စောင့်ကြည့်အကဲဖြတ်ခြင်းစနစ်ကို တည်ဆောက်ခြင်းနှင့် ပိုမိုကောင်းမွန်စေခြင်း</b>	ညွှန်းဆိုချက် ၃-၁-၁။ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသအတွက် စံသတ်မှတ်ထားသည့် စောင့်ကြည့်လေ့လာခြင်း နည်းလမ်းကို နိုင်ငံအဆင့် စောင့်ကြည့်လေ့လာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ထည့်သွင်း အသုံးပြုသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့၏ အစီရင်ခံစာ	အဖွဲ့ဝင်နိုင်ငံများ၊ စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့
	ညွှန်းဆိုချက် ၃-၁-၂။ အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နိုင်ငံအဆင့် စောင့်ကြည့်လေ့လာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ရှိသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့
<b>KRA ၃-၂။ ဦးစားပေးလုပ်ငန်းများ ချမှတ်ရန် ရေပျော်ငှက်ကောင်ရေများအတွက် ထိန်းသိမ်းရေးအခြေအနေ ပြန်လည်ဆန်းစစ်ခြင်း</b>	ညွှန်းဆိုချက် ၃-၂-၁ ။ ရေပျော်ငှက်ကောင်ရေ ခန့်မှန်းခြေများ၊ အတက်အကျများနှင့် ပျံ့နှံ့မှုများကို ဖော်ပြသည့် အချက်အလက်များကို မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုမှ ရရှိနိုင်သည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ ၊ ထိန်းသိမ်းရေးအခြေအနေသုံး သပ်ချက်	အဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ ရေဝပ် ဒေသများအဖွဲ့အစည်း၊ နည်းပညာဆိုင်ရာကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ
	ညွှန်းဆိုချက် ၃-၂-၂။ ရေပျော်ငှက်အကောင်ရေ ခန့်မှန်းကောက်ယူခြင်းကို နှစ်ကြိမ် ဆောင်ရွက်ပြီး	နည်းပညာဆိုင်ရာကော်မတီခွဲ ၏ အစီရင်ခံစာများ၊ EAAFP	အပြည်ပြည်ဆိုင်ရာ ရေဝပ် ဒေသများ အဖွဲ့အစည်း၊ နည်း



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



	ရေးသားထုတ်ဝေသည်။	ဝက်ဘ်ဆိုက် နှင့် သတင်းလွှာ	ပညာဆိုင်ရာကော်မတီခွဲ၊ အတွင်းရေးမှူးရုံး
<p><b>KRA ၃-၃။ ထိန်းသိမ်းစီမံခန့်ခွဲရန်နှင့် ဦးစားပေး ဆောင်ရွက်ရန် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များအတွက် နိုင်ငံတကာအဆင့် အရေးပါသောနယ်မြေများစာရင်း ပြုစုခြင်း</b></p>	<p>ညွှန်းဆိုချက် ၃-၃-၁။ ထိန်းသိမ်းရေးစီမံခန့်ခွဲရန်နှင့် ဦးစားပေးဆောင်ရွက်ရန် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များအတွက် နိုင်ငံတကာအဆင့် အရေးပါသောနယ်မြေများစာရင်းကို မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြုစုသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက် နှင့် သတင်းလွှာ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာဆိုင်ရာကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၊ အတွင်းရေးမှူးရုံး</p>
<p><b>KRA ၃-၄။ ရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်း ဒေသများအပေါ် သက်ရောက်သော ရာသီ ဥတုပြောင်းလဲမှု၏ အကျိုးဆက်များအား ပိုမိုသိရှိနားလည်ခြင်းနှင့် ယင်းအား စီမံကိန်းရေးဆွဲရေးနှင့် နယ်မြေစီမံခန့်ခွဲရေးကို အသိပေးခြင်း</b></p>	<p>ညွှန်းဆိုချက် ၃-၄-၁။ ရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်းဒေသများအပေါ် သက်ရောက်သော ရာသီ ဥတုပြောင်းလဲမှု၏ အကျိုးဆက်များ အပါအဝင် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ပိုမို ကြွယ်ဝသော အသိပညာဗဟုသုတကို မျှဝေပြီး သင့်တော်သော လုပ်ဆောင်မှုကို ဖြစ်နိုင်သည့်အခါ ဆောင်ရွက်သည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ သုတေသနဌာန၏ အစီရင်ခံစာများ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာဆိုင်ရာကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ များ၊ အတွင်းရေးမှူးရုံး</p>
<p><b>KRA ၃-၅။ ဒေသခံများ၏ စားဝတ်နေရေး အတွက် သယံဇာတအရင်းအမြစ်များအပေါ် ရေရှည်အသုံးပြု နိုင်ရန် ထိန်းသိမ်းရေးနှင့် ရေရှည်စီမံအုပ်ချုပ်မှု အား အထောက်အကူပြုစေမည့် သုတေသန အစီအစဉ်များအား အလေးပေး၍ ပူးပေါင်း</b></p>	<p>ညွှန်းဆိုချက် ၃-၅-၁။ ထိန်းသိမ်းရေးနှင့် ရေရှည် တည်တံ့သော စီမံအုပ်ချုပ်မှုလမ်းညွှန်များ ပိုမို ကောင်းမွန်စေရေး သုတေသနအစီအစဉ်များ များပြားလာသည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ သုတေသနဌာနအစီရင်ခံစာများ၊ လုပ်ငန်းအဖွဲ့ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ များ၊ အတွင်းရေးမှူးရုံး</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<b>ဆောင်ရွက်ခြင်း</b>			
	ညွှန်းဆိုချက် ၃-၅-၂။ ပိုမိုတိုးတက်ကောင်းမွန်လာသော အသိပညာဗဟုသုတများကို ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များအတွက် နိုင်ငံတကာအဆင့် အရေးပါသော နယ်မြေများ၏ အနည်းဆုံး ၅၀% တွင် အသုံးပြုသည်။		
<b>KRA ၃-၆။ မိရိုးဖလာ အသိပညာဗဟုသုတ ပေါင်းစပ်မှုအပါအဝင် ရေပျော်ငှက်နှင့် ၎င်းတို့ နေရင်းဒေသထိန်းသိမ်းရေး အစီအစဉ်များအတွက် အကောင်းဆုံးလမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်း များ ရရှိနိုင်မှု</b>	ညွှန်းဆိုချက် ၃-၆-၁။ အကောင်းဆုံး လမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်းများကို EAAFP ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ	အတွင်းရေးမှူးရုံး၊ အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် ၄** - သဘာဝ အရင်းအမြစ်များဆိုင်ရာ စီမံအုပ်ချုပ်သူများ၊ ဆုံးဖြတ်ချက်ချသူများနှင့် ဒေသခံအကျိုး ဆက်စပ်ပတ်သက်သူများ၏ နေရင်းဒေသနှင့် ရေပျော်ငှက်စီမံခန့်ခွဲရေး စွမ်းဆောင်ရည်များ မြှင့်တင်ရန်

ပျံသန်းရာလမ်းကြောင်းအတွက် ကျွမ်းကျင်မှုများတည်ဆောက်ခြင်းကို ဦးစားပေးဆောင်ရွက်မှုအဖြစ် သိမှတ်ထားကြသည်။ အဖွဲ့ဝင်နိုင်ငံများနှင့် အတွင်းရေးမှူးရုံး သည် နယ်မြေအုပ်ချုပ်ရေးမှူးများ၊ သယံဇာတအရင်းအမြစ်ဆိုင်ရာ စီမံအုပ်ချုပ်သူများ၊ ဆုံးဖြတ်ချက်ချသူများနှင့် ဒေသအဆင့် အကျိုးဆက်စပ်ပတ်သက်သူများအတွက် လိုအပ်သောလေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းကိရိယာများနှင့် အကူအညီများကို ထောက်ပံ့ပေးသည်။ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များထိန်းသိမ်းရေး၊ ရေဝပ်ဒေသစီမံအုပ်ချုပ်မှု ကိစ္စရပ်များ၊ သင့်တော်သောနယ်မြေစီမံအုပ်ချုပ်မှုနှင့် ဒေသခံများ၏ စားဝတ်နေရေးကိစ္စများနှင့်ပတ်သက်၍ ကောင်းမွန်စွာသိနားလည်မှုကို

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



ထိရောက်သော ကျွမ်းကျင်မှုများ တည်ဆောက်ခြင်း၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံကြပါသည်။ အဖွဲ့ဝင်နိုင်ငံများသည် အောင်မြင် ဆန်းသစ်သောကျွမ်းကျင်မှုများ တည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့်နည်းလမ်းများကို ဝေမျှပေးသည်။

အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ်နယ်ပယ်များ	၎င်းတို့ကို ညွှန်းဆိုသောအထောက်အထားများ	အတည်ပြုသည့်နည်းလမ်းများ	ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း
<b>KRA ၄-၁။ EAAFP သည် လေ့ကျင့်ရေး သင်တန်း အထောက်အကူပြုပစ္စည်းများ၏ အသုံးပြုမှု တိုးမြှင့်ခြင်းနှင့် ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေများရှိ စိန်ခေါ်မှုများကို ဖြေရှင်း နိုင်သည့်အကူအညီ</b>	ညွှန်းဆိုချက် ၄-၁-၁။ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတွင်းရေးမှူးရုံးသည် အသိပညာဗဟုသုတ၊ အထောက်အကူပြုပစ္စည်း/ နည်းလမ်းများနှင့် အတွေ့အကြုံများ မျှဝေခြင်းကို လွယ်ကူစေရန် စွမ်းဆောင်မှု မြှင့်တင်ရေး ယန္တရားများ ရှိသည်။	EAAFP နိုင်ငံအဆင့် ကိုယ်စားလှယ် (Focal Point) လက်စွဲ၊ အတွင်းရေးမှူးချုပ်ရုံး၏ အစီရင်ခံစာများ	အတွင်းရေးမှူးရုံး
	ညွှန်းဆိုချက် ၄-၁-၂။ အဖွဲ့ဝင်နိုင်ငံများနှင့် အတွင်းရေးမှူးချုပ်ရုံး၏စီမံကိန်းအဆိုပြုလွှာများတွင် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆန်းစစ်မှုများ ပါဝင်ပါသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး
	ညွှန်းဆိုချက် ၄-၁-၃။ ငှက်ပျံသန်းရာ လမ်းကြောင်း ကွန်ယက် နယ်မြေများစီမံအုပ်ချုပ်မှုအတွက် EAAFP ၏ အင်တာနက်တွင် လွှင့်တင်ထားသည့် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ရေး လက်စွဲကို ပျံသန်းရာလမ်းကြောင်း	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



	ကွန်ယက် နယ်မြေ အုပ်ချုပ်ရေးမှူးများ၏ အနည်းဆုံး ၅၀% က အသုံးပြုလျက်ရှိသည်။		
<b>KRA ၄-၂။ EAAFP ရည်မှန်းချက်များကို ပြည့်မီစေရေး အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ရှိ ပုဂ္ဂိုလ် (Focal Point) များနှင့် နယ်မြေ အုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်များ မြှင့်တင်လာခြင်း</b>	ညွှန်းဆိုချက် ၄-၂-၁။ EAAFP အကောင်အထည် ဖော်မှု နှင့် သိမြင်နိုးကြားမှုဆိုင်ရာ ရင်းမြစ်များပေးစွမ်းလျက် အဖွဲ့ဝင် နိုင်ငံများ၏တာဝန်ရှိပုဂ္ဂိုလ်များအတွက် EAAFP အကောင် အထည်ဖော်မှု လက်စွဲကို ထုတ်လုပ်ဖြန့်ချိထားပါသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာ များ၊ EAAFP သတင်းလွှာ၊ သင်တန်းအစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး
	ညွှန်းဆိုချက် ၄-၂-၂။ နယ်မြေအုပ်ချုပ်ရေးမှူးများ အပါ အဝင် အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ရှိပုဂ္ဂိုလ်များ အစည်း အဝေးကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံ စာများ၊ EAAFP သတင်းလွှာ၊ သင်တန်းအစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး
	ညွှန်းဆိုချက် ၄-၂-၃။ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ရှိပုဂ္ဂိုလ် အားလုံးသည် ၎င်းတို့၏ အစီရင်ခံစာများကို MoP အစည်း အဝေးမတိုင်မီ တင်ပြရမည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး
<b>KRA ၄-၃။ ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်း ဒေသများ ထိန်းသိမ်းရေးအတွက် ပိုမို ကောင်းမွန် သောရလဒ်များ ပေးစွမ်းနိုင်စေရန် ဆောင်းခို ရေပျော်ငှက်များအပေါ် အကျိုးသက်ရောက်မှု ရှိသော</b>	ညွှန်းဆိုချက် ၄-၃-၁။ နိုင်ငံတကာအဆင့် အရေးပါသော နယ်မြေများနှင့် အစီအစဉ်များ၏ အရေအတွက် တိုးတက် လာမှု (ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များ နှင့် ၎င်းတို့နေရင်းဒေသများအတွက် ကောင်းမွန်သောရလဒ် များကို ပူးပေါင်းဆောင်ရွက်မှုမှ ပေးစွမ်းပါသည်။)	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<b>ပူးပေါင်းဆောင်ရွက်မှုများ</b>			
----------------------------------	--	--	--

**မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် ၅** - ဆောင်းခိုငှက်များထိန်းသိမ်းရေး အခြေအနေကို တိုးမြှင့်ရန် အထူးသဖြင့် ဦးစားပေးမျိုးစိတ်များ၊ နေရင်းဒေသ များဆိုင်ရာ ပျံသန်းရာလမ်းကြောင်းတစ်လျှောက် ထိန်းသိမ်းရေးချဉ်းကပ်မှုပုံစံများ ပေါ်ထွက်လာစေရန်။

ခြိမ်းခြောက်ခံရသည့် ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များကို ခြိမ်းခြောက်မှုများအန္တရာယ်မှ ကာကွယ်ပေးပြီး ငှက်ကောင်ရေများ တိုးပွားလာသည်။ ရွှေ့ပြောင်း ကျက်စားသောရေပျော်ငှက်များ၏ နေရင်းဒေသများအပေါ် သက်ရောက်နိုင်သော ခြိမ်းခြောက်ခံရမှုများကို လျှော့ချမည် ဖြစ်သည်။ ထိုသို့ကြိုးပမ်းမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပျံသန်းရာလမ်းကြောင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအား မျှဝေပါမည်။ အဖွဲ့ဝင်နိုင်ငံများသည် EAAF ရှိ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများအား ထိန်းသိမ်းရန် တိုင်းတာနိုင်သော ဆောင်ရွက်မှုကိုလည်း တက်ကြွစွာပူးပေါင်းလိုက်နာဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ များသည် သင့်တော်သော နိုင်ငံတကာ ဒေသတွင်းအဆင့်/ နှစ်ဦးနှစ်ဘက်သဘောတူညီချက်များနှင့် အခြားဒေသတွင်း ယန္တရားများကို အသုံးပြုသည်။ ရွှေ့ပြောင်း ကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများထိန်းသိမ်းရေးကို အမျိုးသားအဆင့်မူဝါဒပိုင်းဆိုင်ရာကဏ္ဍများ (ရာသီဥတုပြောင်းလဲခြင်း၏ အကျိုး သက်ရောက်မှုနှင့် လိုက်လျောညီထွေဖြစ်စေရေး အပါအဝင်) တွင် ထည့်သွင်းပေါင်းစပ်သည်။ ဤမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အချက်အလက်မျှဝေခြင်းတို့တွင် အခြားငှက်ပျံသန်းရာလမ်းကြောင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

<b>အဓိကအကျိုးဖြစ်ထွန်းမှု ရလဒ်နယ်ပယ်များ</b>	<b>၎င်းတို့ကို ညွှန်းဆိုသောအထောက်အထားများ</b>	<b>အတည်ပြုသည့်နည်းလမ်းများ</b>	<b>ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း</b>
<b>KRA ၅-၁။ EAAF အတွင်း နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့ နေရင်း</b>	ညွှန်းဆိုချက် ၅-၁-၁။ အဖွဲ့ဝင်နိုင်ငံများအနက် အနည်းဆုံး ၅၀% သည် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များ ထိန်းသိမ်းရေး (အထူးသဖြင့်	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ၏	အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<p><b>ဒေသများကို ထိန်းသိမ်းရန် အဖွဲ့ဝင် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု</b></p>	<p>ခြိမ်းခြောက်ခံရသည့် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များ) အတွက် နိုင်ငံဖြတ်ကျော် ကနဦး ပူးပေါင်းဆောင်ရွက်ခြင်းများ၊</p>	<p>အစီရင်ခံစာ များ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ အစီရင်ခံစာများ၊ EAAFP ဝက်ဘ်ဆိုက် နှင့်သတင်းလွှာ</p>	<p>များ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ၊ အတွင်းရေးမှူးရုံး</p>
<p><b>KRA ၅-၂။ ခြိမ်းခြောက်ခံရသည့် ရွှေ့ပြောင်းကျက်စားသော ရေပျော် ငှက်များကို ခြိမ်းခြောက်မှုအန္တရာယ် များမှကာကွယ်ပေးခြင်းနှင့် အကောင် ရေ ပုံမှန်ရှိမှု သို့မဟုတ် တိုးပွားလာမှု</b></p>	<p>ညွှန်းဆိုချက် ၅-၂-၁။ အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့-IUCN၊ BirdLife International နှင့် အပြည်ပြည် ဆိုင်ရာရေဝပ်ဒေသများ အဖွဲ့ အစည်း (Wetlands International) တို့၏ ဦးဆောင်မှုအောက်ရှိ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုအားဖြင့် ခြိမ်းခြောက်ခံရသည့် ဆောင်းခိုငှက်များ ကောင်ရေစာရင်းကို ပြင်ဆင် မွမ်းမံလျက် ရှိခြင်းနှင့် ထိုသို့ ခြိမ်းခြောက်ခံရသည့် ငှက်များကို တည်ဆဲ ဥပဒေအရ ကာကွယ်ရန် အစိုးရအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားခြင်း။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏အစီရင်ခံစာများ၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ၏ အစီရင်ခံစာများ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ ၏ အစီရင်ခံစာများ၊ ထိန်းသိမ်းရေး အခြေအနေ သုံးသပ်ချက်၊ ရေပျော်ငှက် အကောင်ရေခန့်မှန်းချက်များနှင့် အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်း ရေးအဖွဲ့၏ အနီရောင်စာရင်း</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာ ဆိုင်ရာကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ များ</p>
	<p>ညွှန်းဆိုချက် ၅-၂-၂။ EAAF ရှိ ခြိမ်းခြောက်ခံရသည့် ရွှေ့ပြောင်း နေထိုင်သောရေပျော်ငှက်မျိုးစိတ် တစ်ခုချင်းအလိုက် မျိုးစိတ်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်များကို ရေးဆွဲ အကောင်အထည်ဖော်သည်။</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ အစီရင်ခံစာများ</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့</p>
	<p>ညွှန်းဆိုချက် ၅-၂-၃။ ခြိမ်းခြောက်ခံရသည့် ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များ၏ ကောင်ရေ (ပုံမှန်သို့မဟုတ် တိုးပွားလာခြင်း)</p>	<p>အဖွဲ့ဝင်နိုင်ငံများ၏အစီရင်ခံစာများ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ၏</p>	<p>အဖွဲ့ဝင်နိုင်ငံများ၊ နည်းပညာ ဆိုင်ရာကော်မတီခွဲ၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်</p>



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



		အစီရင်ခံစာများ၊ နည်းပညာဆိုင်ရာ ကော်မတီခွဲ၏ အစီရင်ခံစာများ၊ ထိန်းသိမ်းရေးအခြေအနေ သုံးသပ်ချက်၊ ရေပျော်ငှက်ကောင်ရေ ခန့်မှန်းချက်များနှင့် IUCN၏ အနီရောင်စာရင်း	လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ များ
<b>KRA ၅-၃။ EAAF ၏ ဦးစားပေး ပထဝီဝင်အရ အချက်အချာကျသော ဒေသများအတွက် ဒေသတွင်း လုပ်ငန်းစီမံချက်များကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မှု</b>	ညွှန်းဆိုချက် ၅-၃-၁။ EAAF ရှိ ဖြစ်လေ့ဖြစ်ထ ရှိသော အဓိကခြိမ်းခြောက်မှုများ ဖော်ထုတ်လျက် ပထဝီဝင်အရ အချက်အချာကျသော ဒေသများ အလိုက်ဒေသတွင်း လုပ်ငန်းစီမံချက်များကို ရေးဆွဲအကောင်အထည် ဖော်သည်။	သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ များ
<b>KRA ၅-၄။ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များအား တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့အား လျှော့ချရန်နှင့် တတ်နိုင်သမျှ ဖယ်ရှားရန် နည်းလမ်း များ ရေးဆွဲ အကောင်အထည်ဖော်မှု</b>	ညွှန်းဆိုချက် ၅-၄-၁။ အစိုးရအဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ရွှေ့ပြောင်းကျက်စားသော ရေပျော် ငှက်များအား တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကုန်သွယ်ခြင်းတို့အား လျှော့ချရန်နှင့် တတ်နိုင် သမျှဖယ်ရှားရန် ယန္တရားများ ရှိသည်။	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ၊ ရွှေ့ပြောင်းကျက်စားသောရေပျော်ငှ က်များအား တရားမဝင်ဖမ်းဆီးသတ်ဖြတ် ခြင်း၊ ကုန်သွယ်ခြင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ရေးအဖွဲ့၏ အစီရင်ခံစာ များ၊ EAAFP ဝက်ဘ်ဆိုက်နှင့် သတင်းလွှာ	ရွှေ့ပြောင်းကျက်စားသော ရေ ပျော်ငှက်များ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ကုန်သွယ်မှု တိုက်ဖျက်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးရုံး
<b>KRA ၅-၅။ ရွှေ့ပြောင်း ကျက်စား သော ရေပျော်ငှက်များနှင့် ၎င်းတို့</b>	ညွှန်းဆိုချက် ၅-၅-၁။ အစိုးရအဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် ရွှေ့ပြောင်းကျက်စားသော ရေပျော်	အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများ	အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များ အစည်းအဝေး



<p><b>နေရင်း ဒေသများထိန်းသိမ်းရေးကို အမျိုးသား အဆင့်ဥပဒေပြဋ္ဌာန်းချက်များနှင့်မူဝါဒပိုင်းဆိုင်ရာ (ရာသီဥတုပြောင်းလဲခြင်း ၎င်း၏အကျိုးသက်ရောက်မှုနှင့်လိုက်လျောညီထွေဖြစ်စေရေး အပါအဝင်) တို့တွင် ထည့်သွင်း ပေါင်းစပ်ခြင်း</b></p>	<p>ငှက်များနှင့် ၎င်းတို့နေရင်းဒေသများ ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင်သော သက်ဆိုင်ရာ အမျိုးသားအဆင့် ဥပဒေ နှင့်/ သို့မဟုတ် မူဝါဒများ ရှိသည်။</p>		
<p><b>KRA ၅-၆။ ရွှေ့ပြောင်းကျက်စားသော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်း ဒေသများ ထိန်းသိမ်းရေးကို သင့်တော် သော နိုင်ငံတကာ/ ဒေသတွင်းအဆင့်/ နှစ်ဦးနှစ်ဘက် သဘောတူညီချက် (Bilateral Agreement-BA) များနှင့် အခြားဒေသတွင်း ယန္တရားများတွင် ထည့်သွင်းပေါင်းစပ်ခြင်း</b></p>	<p>ညွှန်းဆိုချက် ၅-၆-၁။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (Multilateral Environmental Agreement-MEA) များသည် ရွှေ့ပြောင်းကျက်စား သော ရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသ များ ထိန်းသိမ်းရန်အတွက် ထိရောက်သော ဒေသတွင်း မူဘောင်အဖြစ် EAAFP အား အသိအမှတ်ပြုသည်။</p>	<p>သက်ဆိုင်ရာ MEA များနှင့် BA များမှ ချမှတ်သော ဆုံးဖြတ်ချက်များ</p>	<p>အတွင်းရေးမှူးရုံး၊ အဖွဲ့ဝင်နိုင်ငံများ</p>